

ခရဲးဒူး (တၢ်မၤလိၤန့ၣ်ရံၣ်ဟံၣ်ဖှိၣ်)လၢအလိၣ်ဘဉ်

(လံာ်အုၣ်သးကိးကလုာ်ဒီးအဂီၢ်- ဟီၣ်ကစီၤ, ပဒိုၣ်, ပဒိုၣ်အိၣ်ဒီးတၢ်ဟ့ၣ်လီၤလၢယူၤ)

	လံာ်နီၣ်လၢကတၢၢ်မၤအဇၢၤကတၢၢ်
အဲကလံးကျိၣ်	4
ပုၤဂ့ၢ်တၢ်မၤလိ ဘဉ်တၢ်နီၤဖဲဒီးအိၣ်လၢလံာ်အသိး- ကီၢ်အမဲရကၤ တၢ်စံာ်စိၤတဲာ်စိ (1) ဟီၣ်ခိၣ်ဒီးဘဉ်လံာ်တၢ်စံာ်စိၤတဲာ်စိဒီးဟီၣ်ခိၣ်ဂီၤ (2) တၢ်မၤသကိးတၢ်လၢပဒိုၣ်တၢ်မၤပူၤ (1/2) မ့ၢ်ကျိၤဝဲၤကွၢ် (1/2)	4
စဲအုၣ် ဘဉ်တၢ်နီၤဖဲဒီးအိၣ်လၢလံာ်အသိး- လံာ်တၢ်သးသမုၤစဲအုၣ် (1) လံာ်နီၢ်ခိၣ်ကီၢ်ဂီၤစဲအုၣ် (1) လံာ်တၢ်သးသမုၤစဲအုၣ် မ့ၢ်တၢ်မ့ၢ် လံာ်နီၢ်ခိၣ်ကီၢ်ဂီၤစဲအုၣ် (1)	3
တၢ်ဂံၢ်တၢ်ဒူး	3
လံာ်ဟီၣ်ခိၣ်ချၢကျိၣ်တဖၣ်	1(**)
လံာ်တၢ်အိၣ်ဖျါဘးသးဒွဲလံာ်ကွၢ်သ့, တၢ်ဒုတၢ်အုၣ်တၢ်ဂဲၤကလံာ်,ဒီး /မ့တၢ်တၢ်ထီၣ်ပူ	1
လံာ်နီၢ်ခိၣ်ကီၢ်ဂီၤတၢ်ကွၢ်ဘဉ်ကွၢ်သ့ (တၢ်မၤသကိးတၢ်ကိးတၢ်မၤလိန့ၣ်ကတီၢ်)	2
လံာ်တၢ်အိၣ်ဆူၣ်အိၣ်ချ့	1/2
လံာ်လၢယူၤထုတဖၣ်	3 1/2
	နီၣ်ဂီၢ်ခဲလၢာ်
	22

(\*\*) ကိၢ်ဖိလၢအိၣ်ဒီးကွၢ်ဂီၤတကျါတဖၣ်တဖၣ် တၢ်ဟ့ၣ်အစွဲလၢတလီၣ်ထီၣ် တၢ်လိာ်ဘဉ် 1 ယုၤန့ၣ်ဘဉ်သးလံာ်ဟီၣ်ခိၣ်ချၢကျိၣ်တဖၣ်စဲတၢ်နီၢ်ခိၣ်ဖျါအိၣ်လၢအစဲ IEP အမူလၢကျိၤတဂ့ၢ်ဘဉ်လီၤ, ဘဉ်ဆၢအဲကတၢၢ်မၤလိပုၤ 22 လံာ်နီၢ်ခိၣ်ကီၢ်ဂီၤခိၣ်ကီၢ်ဂီၤစဲအုၣ်

- 1.) တၢ်မၤအကျိၤကျဲ  
ကိၢ်ဖိတဂၤကတၢၢ်-
  - မၤလၢပုၤ တၢ်ဆဲပနီၣ်လၢအမ့ၢ်ထံဖိကီၢ်ဖိတၢ်ကတၢၢ်တၢ်တဲာ်- မ့တမ့ၢ်
  - ဖျါထီၣ်ပဒိုၣ်တၢ်ဒီးစဲးလၢအါထီၣ်တခါ မ့တမ့ၢ် ဖျါဝဲကျိၤ တၢ်တူၢ်လိာ်ကျဲအဂၤတၢ်ဒီးစဲးလၢလံာ်အဂၤတၢ်ဘဉ်အပူၤ (အဲကလံးကျိၣ်, တၢ်ဒူး, စဲအုၣ်, မ့တမ့ၢ် လံာ်ဘဉ်သးဂ့ၢ်ဝီ), မ့တမ့ၢ်
  - ဖျါထီၣ်ဝဲကျိၤတၢ်တူၢ်လိာ်တၢ်မၤအကျိၤကျဲတၢ်သမဲသမဲး (လံာ်ဒွဲလံာ်တၢ်ကွၢ်သ့, CDOS, ဟီၣ်ခိၣ်ချၢကျိၣ်တဖၣ်); မ့တမ့ၢ်
  - ထီၣ်ကတၢၢ်ဂ့ၢ်ဂုၤ NYSED-တၢ်တူၢ်လိာ် CTE တၢ်နီၣ်ခိၣ်တၢ်ကျဲ, ပုၤယုာ်ဒီးတၢ်ဘဉ်ထွဲလီၤသး 3 ပတီၢ်တၢ်သ့တၢ်ဘဉ်တၢ်သမဲသမဲး- မ့တမ့ၢ်
  - ထီၣ်ကတၢၢ်ဂ့ၢ်ဂုၤနီၢ်ခိၣ် တၢ်လိာ်ဘဉ်ခဲလၢဒ်ဒီးကဒိးန့ၢ်ဘဉ် CDOS တၢ်ဖဲးထီၣ်သးတၢ်အုၣ်ကီၢ်န့ၢ်လီၤ.

စးထီၣ်လၢ တၢ်ဂီၢ်ထီၣ်သီ 2022 န့ၣ်, ကိၢ်တဖၣ်လၢတၢ်ယုၤ ထၢထီၣ်အိၣ်ကစးထီၣ်မၤကျဲဆဲ နီၣ်ကစးထီၣ်ကွၢ်သ့တၢ်သမဲသမဲးအကျိၤကျဲ (IAAP) လီၤ. တၢ်ကွၢ်သ့တြဲၤတၢ်မၤအကျိၤကျဲအါဒီးဒီးဝဲကျိၤတၢ်တူၢ်လိာ်ကျဲအဂၤအတၢ်ဒီးစဲး.
- 2.) တၢ်ပတံာ်ထီၣ်တဖၣ်လၢတၢ်ညီန့ၢ်အိၣ်  
တၢ်ပတံာ်ထီၣ်သ့တဖၣ် ကဘဉ်လဲၤဖျါဟီၣ်ကစီၤကီၢ်ရံၣ်တၢ်အၢၣ်လီၤတူၢ်လိာ်လီၤ. တၢ်ကွၢ်သ့တြဲၤ- တၢ်ပတံာ်ထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂံၢ်တၢ်ကျါ, ဒီးပုၤကွၢ်ထွဲပဆၢတၢ်ဟံလီၤသး
- 3.) တၢ်အၢၣ်လီၤမၤကျိၤလီၤဆီ  

တၢ်မၤလၢကတီၢ် - ကိၢ်ဖိလၢဒီးန့ၢ်ဘဉ်တၢ်ဒူးယုၤအမဲလၢအဇၢၤကတၢၢ် 90 မး လၢပဒိုၣ် တၢ်ဒီးစဲးပုၤ သူအီၤသုလၢပဒိုၣ်လံာ်အုၣ်သး မ့တမ့ၢ် ပဒိုၣ်လံာ်အုၣ်သးအိၣ်ဒီးတၢ်ဟ့ၣ်လီၤလၢယူၤအဂီၢ်လီၤ. ဝဲကျိၤအါန့ၢ် 2 ခါအတၢ်တူၢ်လိာ်ကျဲအဂၤ တၢ်ဆိတလဲဆူပဒိုၣ်တၢ်ဒီးစဲးတသ့ဘဉ် ဟီၣ်ကစီၤတၢ်တူၢ်ထီၣ်တၢ်သမဲသမဲး(B) တၢ်ဒီးစဲးလၢလံာ်ဟီၣ်ခိၣ်ကီၢ်ဂီၤတဖၣ် အိၣ်အိၣ်အိၣ်လၢတၢ်ဂံၢ်ဖျါအကျိၤဘဉ်.

တၢ်ဖျါအိၣ်လၢလံာ်တၢ်ဒူးဒီးဒီးမ့တမ့ၢ်လံာ်စဲအုၣ်အပူၤ- ကိၢ်ဖိမၤလၢပုၤတၢ်လိာ်ဘဉ်ကိးမဲးဒီးဘဉ်သးပဒိုၣ်လံာ်အုၣ်သးအိၣ်ဒီး တၢ်ဟ့ၣ်လီၤလၢယူၤဒီး မၤန့ၢ်အမး 85 မး မ့တမ့ၢ် ဂ့ၢ်န့ၢ်ဒီးလၢ 3 လံာ်တၢ်ဒူးပဒိုၣ်တၢ်ဒီးစဲးပုၤ ဒီး/မ့တမ့ၢ် လၢ 3 လံာ်စဲအုၣ်ပဒိုၣ်တၢ်ဒီးစဲးအပူၤ.

တၢ်စုသ့ခိၣ်ဘဉ်တၢ်အၢၣ်လီၤမၤကျိၤ- ကိၢ်ဖိမၤလၢပုၤတၢ်လိာ်ဘဉ်ကိးမဲးဒီးဘဉ်သးဟီၣ်ကစီၤလံာ်အုၣ်သး, ပဒိုၣ်လံာ်အုၣ်သး မ့တမ့ၢ် ပဒိုၣ်လံာ်အုၣ်သးအိၣ်ဒီးတၢ်ဟ့ၣ်လီၤလၢယူၤဒီး မၤကတၢၢ်ဂ့ၢ်ဂုၤဝဲကျိၤတၢ်တူၢ်လိာ်(CTE)အတၢ်ရံၣ်တၢ်ကျဲလၢအပၣ်ယုၤဒီး 3 -ပတီၢ်စုသ့ခိၣ်ဘဉ်တၢ်သးမဲသမဲး

တၢ်ဆဲပနီၣ်ဘဉ်သးတၢ်သ့ကျဲ- ကိၢ်ဖိမၤလၢပုၤနီၣ်ထီၣ်လၢဒီးန့ၢ်ဝဲ NYS တၢ်ဆဲပနီၣ်ဘဉ်သးတၢ်သ့ ကျိၣ်ခဲန့ၢ်လီၤ.

တၢ်ဆဲပနီၣ်ဘဉ်သးထံဖိကီၢ်ဖိတၢ်ကတၢၢ်- ကိၢ်ဖိမၤလၢပုၤနီၣ်ထီၣ်လၢဒီးန့ၢ်ဝဲ NYS တၢ်ဆဲပနီၣ်ဘဉ်သးထံဖိကီၢ်ဖိတၢ်ကတၢၢ်တၢ်တဲာ်.

တၢ်ကွၢ်သ့တြဲၤ တၢ်အုၣ်ကီၤတူၢ်လိာ်ဒီးတၢ်ဆဲပနီၣ်ယံၤကတၢၢ်ဒီးပမ့တမ့ၢ် NYS တၢ်ဒီၣ်လံာ်လံာ်အုၣ်သး/တၢ်ဂံၢ်အုၣ်သးအတၢ်ဟံပနီၣ်တဖၣ်လၢတၢ်ဂံၢ်တၢ်ကျိၤအဂၤဂ့ၢ်ဂုၤ ဘဉ်ထွဲဒီးတၢ်ဟ့ၣ်ခိၣ်ဖဲးတၢ်အုၣ်ကီၤတူၢ်လိာ်လီၤဆီလၢကွဲၤတဖၣ်လၢဒီးန့ၢ်တၢ်ပျဲပုၤလီၤဆီတၢ်ဒီးစဲးအဂီၢ်ခိၣ်ဖျါလၢ COVID-19 န့ၣ်လီၤ.
- 4.) တၢ်ဟ့ၣ်ပုၤဖျဲးခွဲးယၢ်လၢ လံာ်ဟီၣ်ခိၣ်ကီၢ်ဂီၤတဖၣ်  

ကိၢ်ဖိလၢအိၣ်ဒီးကွၢ်ဂီၤတဂ့ၢ်ဘဉ်တဖၣ် တၢ်ဟ့ၣ်အစွဲလၢတလီၣ်ထီၣ် တၢ်လိာ်ဘဉ် 1 ယုၤန့ၣ်ဘဉ်သးလံာ်ဟီၣ်ခိၣ်ချၢကျိၣ်တဖၣ်ဖဲတၢ်နီၢ်ခိၣ်ဖျါအိၣ်လၢအစဲ.န့ၢ်အပူၤလၢကွၢ်ဂီၤတဂ့ၢ်ဘဉ်လီၤ, ဘဉ်ဆၢအဲကတၢၢ်မၤလိပုၤ 22 လံာ်နီၢ်ခိၣ်ကီၢ်ဂီၤခိၣ်ကီၢ်ဂီၤစဲအုၣ်. ကိၢ်ဖိလၢအိၣ်ဒီးပဒိုၣ်လံာ်အုၣ်သးအိၣ်ဒီးတၢ်ဟ့ၣ်လီၤလံာ်လၢ ညါတလီၣ် မၤကတၢၢ် 5-ယုၤန့ၣ်တၢ်ဖိထီၣ်ခဲလၢလံာ်ဒွဲလံာ်ကွၢ်သ့ မ့တမ့ၢ် CTE ဒ်သိးကသုလၢလံာ်ဟီၣ်ခိၣ်ကီၢ်ဂီၤတဖၣ်အလီၢ်ဘဉ် ဖဲအဲၣ်ဒီးဖျါတၢ်သမဲသမဲးတၢ်လိာ်ဘဉ်လၢလံာ်အုၣ်သးအပတီၢ်ထီၣ်အဂီၢ်အါ
- 5.) ပုၤပဆၢတၢ်ဟံလီၤသးဘဉ်သး ထံလီၤကီၢ်ပူၤ လံာ်အုၣ်သး  

ကိၢ်ဖိတဖၣ်လၢအိၣ်ဒီးကွၢ်ဂီၤ တကျါတမး လၢတမးန့ၢ် ထံလီၤကီၢ်ပူၤ လံာ်အုၣ်သးနီၣ်ဖျါတၢ်ဟ့ၣ်တၢ်ဂံၢ်တၢ်ကျိၤတၢ်မဆၢအါဘိတဖၣ် ကြး တၢ်ယုၤထၢအီၤလၢကမးန့ၢ်ပုၤပဆၢတၢ်ဟံလီၤသး ဘဉ်သး ထံလီၤကီၢ်ပူၤ လံာ်အုၣ်သးသ့ဒီးဖျါတၢ်အိၣ်သးတမဲးမဲးလီၤ. တၢ်ကွၢ်သ့တြဲၤ- တၢ်ပတံာ်ထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂံၢ်တၢ်ကျါ, ဒီးပုၤကွၢ်ထွဲပဆၢတၢ်ဟံလီၤသး
- 6.) တၢ်မၤလီၤဆၢတၢ်သိၣ်တၢ်သိၣ်ဖျါဆူၣ်ချ့ဂ့ၢ်ဂုၤအူတၢ်ဆါခိဝဲး-19  

တၢ်ဟ့ၣ်ခွဲးတဖၣ်- ပုၤကိၢ်ဖိလၢဘဉ်တၢ်ဟ့ၣ်အိၣ်ဒီးလၢတလီၣ်ဆူၣ်နီၤတၢ်ဒီးစဲးဒီးဖျါတၢ်ဆါခိဝဲး-19 တဖၣ် တၢ်တလီၣ်လၢကတၢၢ်ဖျါတၢ်ဒီး ဆဲးဒ်သိးကမးန့ၢ်တၢ်သမဲသမဲးတၢ်လိာ်ဘဉ်လၢလံာ်အုၣ်သးအဂီၢ်နီတကလုာ်ဘဉ် တၢ်ကွၢ်တြဲၤဘဉ်သးတၢ်သံကွၢ်စံးဆၢလၢတၢ်သံကွၢ်အီၤအါ- လီယုၤ/လီၤအိးကွၢ် 2020, လီယုၤန့ၢ်အါရံၣ် 2021, လီယုၤ/လီၤအိးကွၢ် 2021, ဒီး လီယုၤန့ၢ်အါရံၣ် 2022

တၢ်ပတံာ်ထီၣ်လီၤဆီ- ကိၢ်ဖိလၢတြးဒီးတၢ်ယုၤထုတဖၣ်သ့ဝဲဒ်အေဂ့ၢ်(50-64)လၢ ပဒိုၣ်တၢ်ဒီးဆဲးပုၤလၢဆူၣ်နီၤဝဲဖဲန့ၢ် 2021-22 မ့တမ့ၢ် 2022-23 ကိၢ်န့ၢ်ပုၤဒ်သိးကမးန့ၢ်တၢ်သမဲသမဲးတၢ်လိာ်ဘဉ်လၢလံာ်အုၣ်သးကိးကလုာ်ဒီးသ့လီၤ. တၢ်ကွၢ်သ့တြဲၤ- တၢ်ပတံာ်ထီၣ်လီၤဆီတၢ်မၤနီၣ် ဒီး တၢ်သံကွၢ်အိၣ်ဒီးတၢ်ဆဲးဆၢလၢပုၤသံကွၢ်အါ

တၢ်ဟံလီၤသးလီၤဆီ- ကိၢ်ဖိတဖၣ်လၢတၢ်သ့ဒ်အိၣ်ဒီးန့ၢ်လၢကတၢၢ်ဖျါထီၣ်ကိၢ်ဖိလၢပူၤ 2022 ဒီးတၢ်တြဲၤဒီးတၢ်ပတံာ်ထီၣ်လီၤဆီမ့တမ့ၢ်တၢ်နီၤဒီးဆဲးဘဉ်ပဒိုၣ် တၢ်ဒီးစဲးတခါ မ့တမ့ၢ်ခဲခါဒီးဖျါလၢဆီက, ပုၤယုာ်ဒီးဘဉ်အိၣ်ဖဲးလံာ်ဒီးပုၤဂၤဒိဖျါ COVID, တဖၣ်ယုၤထီၣ်ဝဲ တၢ်ဟံလီၤသး လီၤဆီလၢကတၢၢ်ဖျါထီၣ်ဒီးဟီၣ်ကစီၤလံာ်အုၣ်သးလၢလီယုၤ 2022 သ့ဝဲန့ၢ်လီၤ.
- 7.) တၢ်ဟ့ၣ်ခွဲးလၢတလီၣ်ဆူၣ်နီၤပဒိုၣ်တၢ်ဒီးစဲးဘဉ်သးလံာ်အုၣ်အဲၣ် တၢ်စံာ်စိၤတဲာ်စိဒီးပဒိုၣ်(တၢ်မၤကွၢ်ဂီၤ)  

ကိၢ်ဖိလၢတြးဒီးတၢ်ယုၤထုတဖၣ်ကတၢၢ်တၢ်ဟ့ၣ်အစွဲလၢတလီၣ် ဒီးဆဲးလၢလီယုၤ 2022, လီၤအီကူး 2022, မ့တမ့ၢ်လီယုၤန့ၢ်ဝဲရံၣ် 2023 ပဒိုၣ်တၢ်ဒီးစဲးဘဉ်သးလံာ်အုၣ်အဲၣ်တၢ်စံာ်စိၤတဲာ်စိဒီးပဒိုၣ်(တၢ်မၤကွၢ်ဂီၤ) ဘဉ်လီၤ. တၢ်ကွၢ်သ့တြဲၤ- တၢ်သံကွၢ်ဆဲးဆၢညီန့ၢ်ဘဉ်သးတၢ်ထူးထီၣ်သးလၢကဆူၣ်နီၤပဒိုၣ်တၢ်ဒီးစဲးဘဉ်သးလံာ်အုၣ်အဲၣ်တၢ်စံာ်စိၤတဲာ်စိဒီးပဒိုၣ်(တၢ်မၤကွၢ်ဂီၤ)

တၢ်သမံသမိးတၢ်လိာ်ဘဉ်တဖၣ်

ပဒိၣ်လၢ်အုၣ်သးလၢ ပုၤကွၢ်ဖိကိးဂၤ		ပဒိၣ်လၢ်အုၣ်သးဒိဖျါလၢ်ပတံလၢကွၢ်ဖိကိးဂၤဒီးအဂီၢ်			ဟီၣ်ကဝီၤလၢ်အုၣ်သး ဒိဖျါလၢ်ပတံလၢကွၢ်ဖိကိးဂၤဒီးအဂီၢ်		ဟီၣ်ကဝီၤလၢ်အုၣ်သးလၢကွၢ်ဖိအိၣ်ဒီးကွၢ်ဂီၢ်တဂ့ၤတဖၣ်အဂီၢ်		ဟီၣ်ကဝီၤလၢ်အုၣ်သးဒိဖျါလၢ်ပတံလၢ ပုၤမၤလိကီၤလၢဝါကျိးတဖၣ်အဂီၢ်		
ပဒိၣ်တၢ်ဒီးစဲး မုတမ့ၢ် မးလၢအဖျါဘဉ်သးဝဲကျိၤတၢ် တူၢ်လိာ်ကျိၤအဂၤ	တၢ်ဒီးစဲးနီၣ်ဂံၢ်တဖၣ်	မးလၢအဖျါ	တၢ်ဒီးစဲးနီၣ်ဂံၢ်တဖၣ်	မးလၢအဖျါ	တၢ်ဒီးစဲးနီၣ်ဂံၢ်တဖၣ်	မးလၢအဖျါ	တၢ်ဒီးစဲးနီၣ်ဂံၢ်တဖၣ်	မးလၢအဖျါ	တၢ်ဒီးစဲးနီၣ်ဂံၢ်တဖၣ်	မးလၢအဖျါ	မးလၢအဖျါ
လၢ်ကီၤလၢဝါကျိးဒွဲးလၢ်ကူၣ်သ့ (ELA)	1	65'	1	ပဒိၣ်တၢ်ဒီးစဲး 1 ခါလၢအိၣ်ဝဲဒီးအမးလၢအမ့ၢ် 60-64 လၢတၢ်ပတံထီၣ်တၢ်ဂုၤဒီးဘဉ်တၢ်ဟ့ၣ်ခွဲလဲလၢကီၢ်ရၢၣ်ဒီးပဒိၣ်တၢ်ဒီးစဲးအဂၤတဖၣ်လၢအိၣ်ဒီးမး 65' မုတမ့ၢ် အါန့ၢ်ဒီးလီၤ	1	ပဒိၣ်တၢ်ဒီးစဲး 2 ခါလၢအိၣ်ဝဲဒီးအမးလၢအမ့ၢ် 60-64 လၢတၢ်ပတံထီၣ်တၢ်ဂုၤဒီးဘဉ်တၢ်ဟ့ၣ်ခွဲလဲလၢကီၢ်ရၢၣ်ဒီးပဒိၣ်တၢ်ဒီးစဲးအဂၤတဖၣ်လၢအိၣ်ဒီးမး 65' မုတမ့ၢ် အါန့ၢ်ဒီးလီၤ	1	55"	1	အိၣ်ဒီး ELA ပဒိၣ်တၢ်ဒီးစဲးအမးမ့ၢ် 55-59 လၢတၢ်ပတံထီၣ်တၢ်ဂုၤဒီးဘဉ်တၢ်ဟ့ၣ်ခွဲလဲလၢကီၢ်ရၢၣ်ဒီးပဒိၣ်တၢ်ဒီးစဲးအဂၤတဖၣ် လၢအိၣ်ဒီးမး 65' မုတမ့ၢ် အါန့ၢ်ဒီးမ့ၢ်ပဒိၣ်တၢ်ဒီးစဲး 1 ခါလၢအိၣ်ဝဲဒီးအမးလၢအမ့ၢ် 60-64 ဒီး ELA ပဒိၣ်တၢ်ဒီးစဲးအမးမ့ၢ် 55-59 လၢတၢ်ပတံထီၣ်တၢ်ဂုၤအါခဲခါလၢဒီးဘဉ်တၢ်ဟ့ၣ်ခွဲလဲလၢကီၢ်ရၢၣ်ဒီးပဒိၣ်တၢ်ဒီးစဲးအဂၤတဖၣ်လၢအိၣ်ဒီးမး 65' မုတမ့ၢ် အါန့ၢ်ဒီးလီၤ	
လၢ်တၢ်ဒွဲး	1	65'	1		1		55"	1			
စဲးအုၣ်	1	65'	1		1		55"	1			
ပုၤဂ့ၢ်ဝီတၢ်မၤလိ	1	65'	1		1		55"	1			
တၢ်အကျိၤအကျိ (ကွၢ်တၢ်မၤနီၣ် 1 လၢအကပၤဒိၣ်ခံတကပၤ)	1 မုတမ့ၢ် CDOS	65' မုမ့ၢ်ပဒိၣ်တၢ်ဒီးစဲး	1 မုတမ့ၢ် CDOS		1 မုတမ့ၢ် CDOS		1 မုတမ့ၢ် CDOS	55" မုမ့ၢ်ပဒိၣ်တၢ်ဒီးစဲး	1 မုတမ့ၢ် CDOS		
တၢ်ပုၤဖျဲးကွၢ်လၢတၢ်ဟ့ၣ်တၢ်အဘိးလဲ	တဘဉ်ဆၢလိာ်သးဘဉ်		တဘဉ်ဆၢလိာ်သးဘဉ်		တဘဉ်ဆၢလိာ်သးဘဉ်		45-54 အမးလၢပဒိၣ်တၢ်ဒီးစဲးတခါလၢ်အပူၤ (တဘဉ်မ့ၢ် ELA ဒီးလၢ်တၢ်ဒွဲးဘဉ်) တၢ်ဟ့ၣ်ကွၢ်အါအမးလၢအမ့ၢ် 65' မုတမ့ၢ်အါန့ၢ်ဒီးသ့ဝဲလၢပဒိၣ်တၢ်ဒီးစဲးအဂၤတဖၣ်လၢအိၣ်ဒီးမး ELA ဒီးလၢ်တၢ်ဒွဲးအိၣ်န့ၢ်လီၤ		တဘဉ်ထွဲလိာ်သးဘဉ်		

ပဒိၣ်လၢ်အုၣ်သးအိၣ်ဒီးတၢ်ဟ့ၣ်ဆိလီၤလၢလၢညါ

- ကွၢ်ဖိလၢအိၣ်ဒီးစဲးပဒိၣ်လၢ်အုၣ်သးအိၣ်ဒီးတၢ်ဟ့ၣ်လီၤလၢလၢညါကဘဉ်-
  - မးလၢပုၤလၢ်နီၣ်ဂံၢ်ဒီးတၢ်သမံသမိးတၢ်လိာ်ဘဉ်လၢပဒိၣ်လၢ်အုၣ်သးအဂီၢ်, ဒီး
  - ဖျါထီၣ်ပဒိၣ်တၢ်ဒီးစဲးအါထီၣ်ခဲခါ မုတမ့ၢ် ဝဲကျိၤတၢ်တူၢ်လိာ်ကျိၤအဂၤလၢလၢ်တၢ်ဒွဲး, ဒီး
  - ဖျါထီၣ်ပဒိၣ်တၢ်ဒီးစဲးအါထီၣ်တခါ မုတမ့ၢ် ဝဲကျိၤတၢ်တူၢ်လိာ်ကျိၤအဂၤလၢလၢ်စဲးအုၣ်
    - ကွၢ်ဖိလၢအိၣ်ဒီးတၢ်ဟ့ၣ်လီၤလၢလၢညါကဘဉ်ဖျါပဒိၣ်တၢ်ဒီးစဲး အစုၤကတၢ်တခါ မုတမ့ၢ်ဝဲကျိၤတၢ်တူၢ်လိာ်ကျိၤအဂၤလၢလၢ်စဲးအုၣ်ခဲခါလၢ် (တခါမ့ၢ်ဝဲလၢ်သးသမုစဲးအုၣ် ဒီးအဂၤတခါမ့ၢ်ဝဲလၢ်နီၣ်ခိကွၢ်ဂီၢ်စဲးအုၣ်), ဒီး
- မၤကတၢ်တၢ်ပိာ်ထွဲထီၣ်အခဲ-
  - မၤန့ၢ်အါထီၣ်လၢ်ဟီၣ်ခိၣ်ကျိးတဖၣ် 2 ယူနုးဒီးဖျါထီၣ် ဟီၣ်ကဝီၤတၢ်တူၢ်ထီၣ်တၢ်သမံသမိး(B)တၢ်ဒီးစဲးလၢဟီၣ်ခိၣ်ကျိၢ်တဖၣ်, မုတမ့ၢ်
  - မၤကတၢ် 5 ယူနုးတၢ်ပိာ်ထွဲထီၣ်အခဲလၢလၢ်ခွဲလၢ်ကူၣ်သ့အအိၣ်, မုတမ့ၢ်
  - မၤကတၢ် 5 ယူနုးတၢ်ပိာ်ထွဲထီၣ်အခဲလၢ CTE အအိၣ်လီၤ.

သမံသမိးတၢ်ဟ့ၣ်လိာ်လၢတၢ်ဟ့ၣ်လီၤလၢလၢညါအဂီၢ်

တၢ်ဟ့ၣ်လိာ်ညါန့ၢ်	ELA, ဟီၣ်ခိၣ်ဒီးဘဉ်လၢ်တၢ်စံၣ်စီၤတဲစီၤဒီးဟီၣ်ခိၣ်ဂီၢ်, ယူအုၣ် US လၢ်တၢ်စံၣ်စီၤတဲစီၤဒီးအပဒိၣ်, 3 လၢ်တၢ်ဒွဲး, 2 လၢ်ဆဲးအုၣ် (1 လၢ်သးသမုစဲးအုၣ်, 1 လၢ်နီၣ်ခိကွၢ်ဂီၢ်စဲးအုၣ်) = တၢ်သမံသမိး 8 ခါ
ကျိၤကျဲၤလၢကတၢ်ဖိၣ်(လၢတမ့ၢ် (STEM))	ELA, 1 လၢ်ဘဉ်သးဂုၤဝီ, 3 လၢ်တၢ်ဒွဲး, 2 လၢ်ဆဲးအုၣ် (1 လၢ်သးသမုစဲးအုၣ်, 1 လၢ်နီၣ်ခိကွၢ်ဂီၢ်စဲးအုၣ်), 1 တၢ်မၤကျိၤကျဲၤ(လၢတမ့ၢ်စဲးအုၣ်ဒီးတၢ်ဒွဲးဘဉ်) = 7 ((+Pathway) တၢ်မၤကျိၤကျဲၤ) မုတမ့ၢ် တၢ်သမံသမိး 8 ခါ
STEM (တၢ်ဒွဲး) တၢ်ဟ့ၣ်လိာ်တၢ်မၤကျိၤကျဲၤ	ELA, 1 လၢ်ဘဉ်သးဂုၤဝီ, 4 လၢ်တၢ်ဒွဲး, 2 လၢ်ဆဲးအုၣ် (1 လၢ်သးသမုစဲးအုၣ်, 1 လၢ်နီၣ်ခိကွၢ်ဂီၢ်စဲးအုၣ်) = တၢ်သမံသမိး 8 ခါ
STEM (လၢ်စဲးအုၣ်) တၢ်ဟ့ၣ်လိာ်တၢ်မၤကျိၤကျဲၤ	ELA, 1 လၢ်ဘဉ်သးဂုၤဝီ, 3 လၢ်တၢ်ဒွဲး, 3 လၢ်ဆဲးအုၣ်(1 လၢ်သးသမုစဲးအုၣ်, 1 လၢ်နီၣ်ခိကွၢ်ဂီၢ်စဲးအုၣ်) = တၢ်သမံသမိး 8 ခါ

\* ကွၢ်ဖိလၢအိၣ်ဒီးကွၢ်ဂီၢ်တဂ့ၤပတံထီၣ်မး 52 ဒီး 54 ဘဉ်ဆၢလၢကန့ၢ်ဘဉ်ပဒိၣ်တၢ်ဒီးစဲး 2 ခါဘဉ်သးဒီးလဲလဲၣ်တခါခါဒီးဖျါထီၣ်ဒီးဟီၣ်ကဝီၤလၢ်အုၣ်သးလီၤ. တၢ်ကွၢ်တၢ် န့ၢ်ဟီၣ်ပုၤလၢ်အုၣ်သး/ပုၤအုၣ် ဟီၣ်လၢ်ဘဉ်- ဟီၣ်ကဝီၤလၢ်အုၣ်သးလၢပုၤကွၢ်ဖိအိၣ်ဒီးကွၢ်ဂီၢ်တဂ့ၤဘဉ်တဖၣ်အဂီၢ်

<sup>1</sup> ဖတၢ်မၤသးလၢကွၢ်ဖိအိၣ်ဒီးကွၢ်ဂီၢ်တဂ့ၤဘဉ်တဖၣ်မၤန့ၢ်မးလၢအဖျါလၢပဒိၣ်တၢ်ဒီးစဲး ဆဲးဘဉ်, ကွၢ်ဖိမၤပုၤပုၤကြးမုတမ့ၢ်ထုလၢပုၤမၤဆူၤ တၢ်ဟ့ၣ်လၢသးလၢဟ့ၣ်ကတၢ်လၢအုၣ်သးတခါလဲၤ. တၢ်ကွၢ်သၢတြး တၢ်ပတံထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢၢ်တၢ်ကျိၤ, ဒီးပုၤကွၢ်ထွဲပၤဆူၤတၢ်ပတံထီၣ်လၢသး

<sup>2</sup> ပုၤမၤလိကီၤလၢဝါကျိးလၢလိာ်ဘဉ်ပတံထီၣ်မး 55-59 ဘဉ်ဆၢလၢဘဉ်သး (ELA)ပဒိၣ်တၢ်ဒီးစဲးတဖၣ်ကြးဒီးတၢ်ယုတၢ်ဖဲအဲခဲလီၤဆူၤကီၢ်အဲခဲရၢၣ်ကျိၤတီၤ 9 မုတမ့ၢ်ဖျါန့ၢ်ဒီးဘဉ်တၢ်နီၣ်ဒီးအိၣ်အမ့ၢ်ပုၤမၤလိကီၤလၢဝါကျိးဖဲအဲခဲလီၤဆူၤကီၢ်အဲခဲရၢၣ်ကျိၤတီၤ. တၢ်ကွၢ်တၢ် န့ၢ်ဟီၣ်ပုၤလၢ်အုၣ်သး/ပုၤအုၣ် ဟီၣ်လၢ်ဘဉ်- ဟီၣ်ကဝီၤလၢ်အုၣ်သးလၢပုၤမၤလိကီၤလၢဝါကျိးအဂီၢ်

<sup>3</sup> လၢ်တၢ်ဒွဲးတၢ်ဒီးစဲး 4 ချီတဘျီဘဉ်တၢ်ပုၤတၢ်အီၤလၢတၢ်မၤနီၣ်ဖဲ ဝဲကျိၤတၢ်တူၢ်လိာ်ကျိၤအဂၤအတၢ်ဒီးစဲးလီၤ.

<sup>4</sup> လၢကတၢ်လီၤသးဘဉ်သးကွၢ်ဖိလၢ်အုၣ်သးအကလုာ်, တၢ်ဟ့ၣ်ခွဲဒီးတၢ်ပတံထီၣ်ဆဲးခါလၢ်ဘဉ်တၢ်သ့အီၤလၢလၢ်အုၣ်သးကိးကလုာ်ဒီးအဂီၢ်သဲဝဲန့ၢ်လီၤ.